

အရေးပေါ် ညွှန်ကြားချက် # 31 ဒေသခံ ပြန်လည်ကောင်းမွန်ခြင်း

အမှန်အားဖြင့် ယခု COVID-19 ဟု အမည်ရသော ကိုရိုနာ ဗိုင်းရပ်စ်ကို 2019ခုနှစ် ဒီဇင်ဘာလတွင် သတိပြုမိခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ ပြည်နယ် အားလုံး အပါအဝင် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့လာပါသည်။

အမှန်အားဖြင့် COVID 19 ကို နိုင်ငံတကာနှင့် သက်ဆိုင်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ် ဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ဇန်နဝါရီလ 30ရက် 2020တွင် ကြေညာခဲ့သည်။

စင်စစ်အားဖြင့် Wisconsin တွင် COVID-19 ကို တုံ့ပြန်ရန် အားထုတ်မှုများအတွက် ပံ့ပိုးသော ညွှန်ကြားထားသည့် ဌာနဆိုင်ရာအားလုံးနှင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်ကို Tony Evers ပြည်နယ်အုပ်ချုပ်ရေးမှူးမှ မတ်လ 12ရက် 2020 တွင် ကြေညာခဲ့သည်။

အမှန်အားဖြင့် အမျိုးအသား အရေးပေါ်ဆိုင်ရာ ပတ်သက်မှု COVID-19 ကို သမ္မတ ဒေါက်တာထရမ်မှ မတ်လ 13ရက် 2020 တွင် ကြေညာခဲ့ပါသည်။

စင်စစ်အားဖြင့် ဧပြီလ 19ရက် 2020 မှ စတင်၍ အမေရိကန် ပြည်ထောင်စုတွင် 690,714 ဦးနှင့် Wisconsin တွင် 4,346 ဦး အပါအဝင် ကမ္ဘာအနှံ့ရှိ 2,241,359 ဦးသည် COVID-19 ရောဂါ ဖြစ်ပွားလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

စင်စစ်အားဖြင့် COVID-19 သည် ဧပြီလ 19ရက် 2020 မှစ၍ စီရင်စု 72ခုအနက် 65ခုတွင် COVID-19 ရောဂါပိုး တွေ့ရှိသူများ Wisconsin အနှံ့တွင် ရှိနေပါသည်။

စင်စစ်အားဖြင့် ကန့်သတ်ထားသော အခြေအနေများမှတစ်ပါး Wisconsin ရှိ လူတိုင်းသည် မိမိတို့၏ နေအိမ် သို့မဟုတ် နေထိုင်ရာ နေရာတွင် နေကြရန် လိုအပ်ကြောင်း အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်ဖြစ်သော အရေးပေါ် ညွှန်ကြားချက် #12 (နောက်ပိုင်းတွင် "အိမ်၌ ပိုမို ဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်" ဟု ညွှန်းဆိုပါမည်။) ကို Wisconsin ကျန်းမာရေး ဝန်ဆောင်မှုများ ဌာန၏ အတွင်းရေးမှူး သတ်မှတ်ခံရသူ ကျွန်ုပ် Andrea Palm သည် မတ်လ 24ရက် 2020 တွင် ထုတ်ပြန်ခဲ့ပါသည်။

စင်စစ်အားဖြင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်း အသစ်များကို အလုပ်ပြန်လုပ်ခွင့် ပေးရန်နှင့် ဝန်ထမ်းများနှင့် ဝယ်ယူသူများ ပိုမိုဘေးကင်း လုံခြုံနေစေရန် ဆောင်ရွက်ချက် အသစ်များကို ထည့်သွင်းခွင့်ပေးရန် အိမ်၌ ပိုမို ဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်ကို ဧပြီလ 16ရက် 2020 တွင် ကျွန်ုပ်သည် ပြင်ဆင်မွမ်းမံ၍ တိုးချဲ့ခဲ့ပါသည်။

စင်စစ်အားဖြင့် အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်သည် Wisconsin တွင် COVID-19 ရောဂါကူးစက်မှုများ၏ ဖြစ်ပေါ်မှုကို နိမ့်ဆင်းသွားစေရန် လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျွန်ုပ်တို့သည် ဤအခြေအနေကို ဖြစ်အောင် ဖန်တီးယူရသော အဆင့်မှ အဓိပ္ပာယ်ရှိသော တိုးတက်မှုများကို စတင်၍ မြင်တွေ့လာခဲ့ပါသည်။

စင်စစ်အားဖြင့် နောက်ထပ်အသက်များကို စွန့်စားရန်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး စောင့်ရှောက်မှု နည်းစနစ်ကို ပိုမို၍ အားစိုက်နိုင်စေရန် COVID-19 ဖြစ်ရပ်များ ပေါ်ထွက်လာမှုကို တားဆီးကာကွယ်ရန် အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်ကို လုပ်ကိုင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။

စင်စစ်အားဖြင့် COVID-19 ဖြစ်ပေါ်မှု နိမ့်ဆင်းသွားခြင်းနှင့် ကူးစက်ပျံ့နှံ့မှု နှေးသွားစေခြင်းတွင် Wisconsin သည် တိုးတက်လာခြင်းနှင့် အတူ Wisconsin သည် ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်း ပြန်လည် လုပ်ဆောင်မည့် ပုံစံအတွက် အစီအစဉ်ကို ကျွန်ုပ်တို့အနေဖြင့် မျှော်မှန်းရပါမည်။

စင်စစ်အားဖြင့် ဤရောဂါကို တိုက်ထုတ်ရာတွင် ကျွန်ုပ်တို့ ရရှိခဲ့သည့် ပြည့်သူ့ကျန်းမာရေး တိုးတက်မှုများကို စွန့်လွှတ် အနစ်နာမခံဘဲ စီးပွားရေးကို ပြန်လည်စတင်ရန် ပြည့်စုံကျယ်ပြန့်သော ချဉ်းကပ်နည်းလမ်းတစ်ရပ်ကို ဧပြီလ 16ရက် 2020 တွင် အမေရိကန် တဖန် ဖွင့်လှစ်ခြင်းအတွက် သမ္မတ Donald Trump ၏ လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါသည်။

စင်စစ်အားဖြင့် လက်တွေ့အလုပ်ပေါ်ရှိ သိပ္ပံ၊ ပြည်သူ့ကျန်းမာရေး အချက်အလက်များနှင့် ဖက်ဒရယ် အစိုးရထံမှ လမ်းညွှန်ချက်များဖြင့် ဦးဆောင်လျက် အိမ်၌ ပိုမို ဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက်တွင် ကန့်သတ်ချက်ကို လျော့ချခြင်းအတွက် အဆင့်လိုက် ပြုလုပ်ထားသော နည်းလမ်းကို ဤညွှန်ကြားချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

စင်စစ်အားဖြင့် ကျွန်ုပ်တို့ မြင်တွေ့ခဲ့သည့် အတိုင်း ပြည်သူ့ကျန်းမာရေး အခြေအနေသည် လျှင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လာနိုင်ပြီး ဤအဆင့်လိုက် ပြုလုပ်ထားသော နည်းလမ်းသည် ဤကမ္ဘာအနှံ့ ဖြစ်ပွားသော ရောဂါ၏ ရှိရင်းစွဲ မရေရာမှုများ ပေးနေချိန်တွင် လူများနှင့် စီးပွားရေး လုပ်ငန်းများကို အမြန်ဆုံး သက်သာရာရစေမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်နယ်ဥပဒေများမှ ကျွန်ုပ်တို့ထံတွင် အပ်နှင်းထားသော အခွင့်အာဏာဖြင့် ကျန်းမာရေး ဝန်ဆောင်မှုများ ဌာန၏ အတွင်းရေးမှူး သတ်မှတ်ခံရသူ **ကျွန်ုပ် Andrea Palm** သည် Wisconsin ပြဋ္ဌာန်းဥပဒေ၏ အခန်း 252.02(3), (4), နှင့် (6) အရ ကန့်သတ်ချက် မရှိဘဲ အောက်ပါအတိုင်း ညွှန်ကြားပါသည်။

1. **အဆင့်များ** Wisconsin သည် ၎င်း၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကို ပြန်လည် ဖွင့်လှစ်ခြင်းအတွက် အဆင့်လိုက် ပြုလုပ်ထားသော နည်းလမ်းတစ်ရပ်ကို လက်ခံရယူရပါမည်။ COVID-19 မှ အများပြည်သူကို ကာကွယ်ပေးနေစဉ် အဆင့်တိုင်းသည် စီးပွားရေး လုပ်ငန်းများ၊ လူများနှင့် ပတ်သက်၍ အနေအထိုင် ကျဉ်းကျပ်မှု လျော့နည်းမှု ရှိပါသည်။ ပြန်စတင်လုပ်ငန်းများကို အပြည့်အဝ ရှင်းလင်းထုတ်ဖော် ပြောဆိုထားသော ညွှန်ကြားချက် ပါဝင်သည့် အဆင့်တိုင်းအတွက် အကူးအပြောင်းကို ကျန်းမာရေး ဝန်ဆောင်မှုများ ဌာနမှ ကြေညာချက် ထုတ်ပြန်ရပါမည်။
 - a. **အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း** လက်ရှိတွင် အရေးပေါ် ညွှန်ကြားချက် #12 နှင့် #28 တွင် ဖော်ပြထားသည့်အတိုင်း သက်ရောက်ပါသည်။
 - b. **အဆင့်တစ်** အဆင့်တစ်တွင် လူ 10ဦးအထိ လူစုလူဝေး စုစည်းမှုကို ခွင့်ပြုခြင်း၊ လူချဲနေခြင်း သတ်မှတ်ချက်များဖြင့် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းကို ခွင့်ပြုခြင်း၊ အရေးကြီးသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများ၊ အရေးမကြီးသည့် စီးပွားရေးလုပ်ငန်းများအတွက် ထပ်ဆောင် လုပ်ငန်းဆောင်ရွက်မှုများ၊ လူကိုယ်တိုင် ထိတွေ့လုပ်ဆောင်မှုကို ပြန်စတင်ရန် K-12 ကျောင်းများနှင့် လုပ်ငန်းဆောင်ရွက်မှု အပြည့်အဝဖြင့် ပြန်စတင်ရန် ကလေးငယ် စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ကန့်သတ်ချက်များ အပါအဝင် အချို့သော ကန့်သတ်ချက်များကို ဖယ်ရှားခြင်းများ ပါဝင်မည် ဖြစ်ပါသည်။

- c. **အဆင့်နှစ်** အဆင့်နှစ်တွင် လူ 50ဦးအထိ လူစုလူဝေး စုစည်းမှုကို ခွင့်ပြုခြင်း၊ စားသောက်ဆိုင်များကို လုပ်ငန်းဆောင်ရွက်မှု အပြည့်အဝဖြင့် ပြန်စတင်ရန် ခွင့်ပြုခြင်း၊ လူနေချိခြင်း သတ်မှတ်ချက်များဖြင့် ဘားများ ပြန်လည်ဖွင့်လှစ်ခြင်းကို ခွင့်ပြုခြင်း၊ လူနေချိခြင်း သတ်မှတ်ချက်များဖြင့် အရေးမကြီးသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ပြန်စရန် ခွင့်ပြုခြင်း ပါဝင်မည်ဖြစ်ပြီး အလယ်တန်း ပညာရေး အဖွဲ့အစည်းများ လုပ်ငန်း ပြန်လည်စတင်နိုင်ပါသည်။
- d. **အဆင့်သုံး** အဆင့်သုံးသည် ယေဘုယျ ပြည်သူများအတွက် အနည်းဆုံး တားဆီးကာကွယ်ပေးသော ဆောင်ရွက်ချက်များနှင့် အားနွဲ့သူများအတွက် ပိုမို၍ အကာအကွယ်ပေးသော ဆောင်ရွက်ချက်များနှင့်အတူ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ချက်များနှင့် စုဝေးမှုများ အားလုံးကို ပြန်စတင်မည် ဖြစ်ပါသည်။

2. **အဆင့်များဖြင့် တိုးတက်မှု** နောက်အဆင့်သို့ တိုးတက်ရန် သင့်လျော်သည့် အချိန်တွင် ကျန်းမာရေး ဝန်ဆောင်မှုများ ဌာနအနေဖြင့် နောက်ဆုံး အချက်အလက်များကို အကဲဖြတ်စိစစ်ရမည်။ နောက်အဆင့်သို့ ရွှေ့ပြောင်းရန် ပြည်နယ်သည် အဓိက တာဝန်ဝတ္တရားများနှင့် ကန့်သတ်ထားသော သတ်မှတ်ချက်များအတိုင်း အောက်ပါ ခွဲခြားသတ်မှတ်ထားသည့် ရည်မှန်းချက်များအတွက် တိုးတက်မှုပြုလုပ်ရမည်။

- a. **အဓိက တာဝန်ဝတ္တရားများ** ပြည်နယ်သည် အောက်ဖော်ပြပါ ဧရိယာများတွင် တိုးတက်မှု သို့မဟုတ် မြှင့်တင်မှုကို ပြသရမည်။
 - i. **စမ်းသပ်ခြင်း** COVID-19 လက္ခဏာရပ်များ ရှိသော Wisconsin တွင် နေထိုင်သူတိုင်းသည် ဓာတ်ခွဲစမ်းသပ်မှုကို ရယူနိုင်သည်။ ရလဒ်များကို 48နာရီအတွင်း လူနာနှင့် ပြည်သူ့ကျန်းမာရေး အရာရှိများထံသို့ အကြောင်းကြားရပါမည်။ အခြေခံ ရည်မှန်းချက်သည် တစ်ပတ်လျှင် စမ်းသပ်မှုပေါင်း 85,000 ကြိမ် သို့မဟုတ် တစ်ရက်လျှင် စမ်းသပ်မှုပေါင်း 12,000 ကြိမ်ခန့် ဖြစ်သည်။
 - ii. **ဖော်ပြနိုင်ခြင်း** လူ 1,000 အထိ ထိတွေ့မှု ခြေရာကောက်ခြင်းကို မြှင့်တင်ပြီး ဘေးကင်းစွာ သီးခြားခွဲထားခြင်း သို့မဟုတ် သွားလာမှု ကန့်သတ်ခြင်း ပြုလုပ်ရမည့် ရောဂါပိုး ကူးစက်ခံထားရသူတိုင်း သို့မဟုတ် ထိတွေ့မှုရှိထားသူတိုင်းကို စိစစ်ရန် နည်းပညာ ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။
 - iii. **ခြေရာခံခြင်း** တုပ်ကွေးနှင့် COVID-19 ကပ်ရောဂါကို ခြေရာခံရန် အသုံးပြုသော စစ်စတမ်များ တည်ဆောက်ခြင်း၊ COVID-19 ကူးစက်ပျံ့နှံ့မှုကို ခြေရာခံခြင်းနှင့် Wisconsin ကန့်သတ်ထားသော သတ်မှတ်ချက်များနှင့် အခြားသက်ဆိုင်ရာ မက်ထရစ်စနစ်များနှင့် ပတ်သက်၍ အစီရင်ခံတင်ပြပါ။
 - iv. **တစ်ကိုယ်ရေ အကာအကွယ်ပေး ပစ္စည်းကိရိယာ (PPE)** ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်သူ့ ဘေးကင်းလုံခြုံရေး ဌာနများကို ပံ့ပိုးကူညီရန် PPE နှင့် အခြား လိုအပ်သော အထောက်အပံ့များကို ရယူပါ။

v. ကျန်းမာရေး စောင့်ရှောက်မှု ပမာဏ ကျွန်ုပ်တို့၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် တစ်ဟုန်ထိုးတက်လာသော ပမာဏကို ဝံ့ပိုးကူညီရန် လိုအပ်ချက်နှင့် အရန်သင့်ရှိမှုကို အကဲဖြတ်ပါ။

b. ကန့်သတ်ထားသော သတ်မှတ်ချက်များ ပြည်နယ်သည် ပြည်နယ်အလိုက် ပြည်သူ့ကျန်းမာရေး အချက်အလက်များ အပေါ် မူတည်၍ အောက်ဖော်ပြပါ ကန့်သတ်ထားသော သတ်မှတ်ချက်များကို ပြည့်မီရမည်။

i. ရောဂါလက္ခဏာရပ်များ -

1. 14ရက် ကာလအတွင်း သတင်းပို့ထားသော တုပ်ကွေးနှင့်တူသော ဖျားနာမှုများ၏ အကျဘက်လမ်းကြောင်းနှင့်
2. 14ရက် ကာလအတွင်း သတင်းပို့ထားသော COVID-19 နှင့်တူသော လက္ခဏာရပ်ဆိုင်ရာ ဖြစ်ရပ်များ၏ အကျဘက်လမ်းကြောင်း

ii. ဖြစ်ရပ်များ 14ရက် ကာလအတွင်း စုစုပေါင်း စမ်းသပ်ချက်များ၏ ရာခိုင်နှုန်း တစ်ခုအနေဖြင့် ရောဂါပိုးတွေ့ရှိရသော စမ်းသပ်ချက်များ၏ အကျဘက်လမ်းကြောင်း

iii. ဆေးရုံများ

1. အကျပ်အတည်းကာလ စောင့်ရှောက်မှု မပါဘဲ လူနာများ အားလုံး၏ ကုသမှု
2. ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများ ဘေးအန္တရာယ်အတွက် ခိုင်မာသည့် စမ်းသပ်မှု အစီအစဉ်များ ထားရှိမှုနှင့်
3. ရောဂါပိုးကူးစက်ခံရသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများ အရေအတွက် လျော့နည်းခြင်း

3. အဆင့်တစ်ဆင့်အတွင်း ကြားကာလ တိုးတက်မှု အထက်ပါ အဆင့်တစ်ခုချင်း တိုးတက်မှုအပြင် Wisconsin စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်းနှင့်အတူ ဆွေးနွေးညှိနှိုင်းခြင်းတွင် ဖယ်ရှားပေးသော ကန့်သတ်ချက်များသည် အဓိက တာဝန်ဝတ္တရားများနှင့် ကန့်သတ်ထားသော သတ်မှတ်ချက်များအတိုင်း ပြည့်မီရန် ပြည်နယ်၏ စွမ်းဆောင်ရည်အပေါ် အနည်းဆုံး သက်ရောက်မှု ရှိမည်ဖြစ်သည်ကြောင်း ဆုံးဖြတ်လျှင် ကျန်းမာရေး ဝန်ဆောင်မှုများ ဌာနအနေဖြင့် အချို့သော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကဏ္ဍများကို လျော့ချရန် ထပ်ဆောင်း ညွှန်ကြားချက်များကို ထုတ်ပြန်ရမည်။

4. ဒေသတွင်း ညွှန်ကြားချက်များ ဒေသတွင်း ကျန်းမာရေး အရာရှိများနှင့်အတူ ဆွေးနွေးညှိနှိုင်းခြင်းတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ဌာနသည် ကန့်သတ်ထားသည့် ညွှန်ကြားချက် တစ်ရပ်ဖြင့် ကန့်သတ်ထားသည့် ရုတ်တရက် ဖြစ်ပေါ်မှုများကို ဖြေရှင်းနိုင်သည်။ အဆိုပါ ညွှန်ကြားချက်တွင် တည်နေရာ၊ ကောင်တီ သို့မဟုတ် နယ်မြေအလိုက် လိုအပ်ချက်များ အပေါ်မူတည်၍ အဆင့်ကို ချိန်ညှိခြင်း သို့မဟုတ် အံဝင်အောင် စီစဉ်ထားသော ကန့်သတ်ချက်များကို ပြဌာန်းခြင်း ပါဝင်နိုင်သည်။

5. အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း ဆက်လက် သက်ရောက်ဆဲဖြစ်သည် ဤညွှန်ကြားချက်ထဲရှိ မည်သည့်အရာမှသည် အိမ်၌ ပိုမိုဘေးကင်းလုံခြုံခြင်း ညွှန်ကြားချက် အရေးပေါ် ညွှန်ကြားချက် #28 ကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အစားထိုးခြင်း မရှိပါ။ သို့သော် အထက်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များဖြင့် သင့်လျော်လျှင် အရေးပေါ် ညွှန်ကြားချက် #28 သက်တမ်းမကုန်ဆုံးမီတွင် အခန်း 2 ရှိ အဆင့်များကို ပြဋ္ဌာန်းထားသော ညွှန်ကြားချက်များနှင့် အခန်း 3 ရှိ ကန့်သတ်ချက်များကို လျော့ချသော ကြားကာလ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ပါသည်။

6. သီးခြားစီဖြစ်မှု လူတစ်ဦးတစ်ယောက် သို့မဟုတ် အခြေအနေ တစ်ရပ်ရပ် အတွက် ဤညွှန်ကြားချက်၏ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် ၎င်း၏ ကျင့်သုံးမှုသည် တရားမဝင်ဖြစ်လျှင် အခြားလူများ သို့မဟုတ် အခြေအနေများအတွက် ထိုအပိုင်း သို့မဟုတ် ပြဋ္ဌာန်းချက်အား ကျင့်သုံးခြင်း အပါအဝင် ညွှန်ကြားချက်၏ ကျန်သည့်အပိုင်းသည် ထိခိုက်မှု မရှိစေဘဲ အပြည့်အဝ ဆက်လက်၍ သက်ရောက်မှု ရှိစေရမည်။ ဤအဆုံးအထိ ဤညွှန်ကြားချက်၏ ပြဋ္ဌာန်းချက်များသည် သီးခြားစီဖြစ်သည်။

7. လွှမ်းမိုးမှု ဤညွှန်ကြားချက်ဖြင့် ကွဲပြားဆန့်ကျင်သော ပြည်တွင်း အမိန့် တစ်ရပ်ရပ်ကို ဤညွှန်ကြားချက်သည် အစားထိုးပါသည်။

Andrea Palm
 အတွင်းရေးမှူး၊ သတ်မှတ်ခံရသူ
 ကျန်းမာရေး ဝန်ဆောင်မှုများ ဌာန
 Wisconsin ပြည်နယ်

နေ့စွဲ